

သိက္ခာရှိတဲ့ မုန်ဟင်းခါး

ပိုးပိုးအင်ယူး

သိက္ခာရှိတဲ့
မုန်ဟင်းခါး



သိက္ခာရှိတဲ့ မုန်ဟင်းခါး

ကျွန်မန့် ညီမလေး သူဇာတိသည် တစ်ယောက်ကိုတစ်ယောက် အလွန်ချစ်ကြပါသည်။ အထက်အောက် တစ်နှစ်သာ ကွာခြားပြီး ညီအစ်မ နှစ်ယောက်တည်း သာရှိသဖြင့် တဗြားမောင်နှမတွေ ချစ်ကြတာထက် ပိုသည်။ စားလည်း အတူတူ၊ ကစားလည်း အတူတူ၊ ကျောင်းသွားတော့လည်း အတူတူ အမြဲတမ်း မခွဲမခွာ ရှိနေကြသည်။

ရုပ်ချင်းကလည်း တူသဖြင့် အမြှောညီအစ်မဟုပင် ထင်ကြပါသည်။ အမြှောတွေလားဟု မေးလျှင် ကျွန်းမတို့ကလည်း ငြင်းဆန် မနေတော့၊ ရယ်စစနှင့် ခေါင်းညီတိပြလိုက်ကြသည်သာ ဖြစ်သည်။ မေမေကလည်း ကျွန်းမတို့

နှစ်ယောက်ကို အဝတ်အစား ဆင်တူချုပ်ပေးသည်။ ညီမလေးက ထွားသဖြင့် ကိုယ်လုံးကိုယ်ထည်ချင်းလည်း အတူတူလောက်ပင် ဖြစ်နေသည်။

သူစိမ်းများက ကျွန်းမတို့ ညီအစ်မကို ရှုတ်တရက် မခွဲခြားတတ်။

သို့သော် ဖေဖေ မေမေနှင့် ရင်းနှီးသော ဆွေမျိုး မိတ်ဆွေများကတော့ ကောင်းကောင်းကြီး ခွဲခြားတတ်ပါသည်။

ကျွန်မန့် ညီမလေး သူဇာ၏ အကြိုက်နှင့် စရိက်ကတော့ အရေ့နှင့် အနောက်လို လုံးဝ ကွဲပြားခြားနား၍ နေပါသည်။ ကျွန်မက အစိမ်းရောင် ကြိုက်

ဉာင် ညီမလေးက အနိရောင် ကြိုက်သည်။ မေမေက သည်တစ်ခါ ကျွန်မ
 ကြိုက်သည့် အဆင် အသွေးကို အကျိုးချုပ်ပေးလျှင် နောက်တစ်ခါ ညီမလေး
 ကြိုက်သည့် အဆင်ကို ချုပ်ပေးရသည်။
 အစာ စားသည့်အခါ ကျွန်မက ချုပ်ချုပ်စပ်စပ် ကြိုက်သည်။
 ညီမလေးက ချိချိဆိမ့်ဆိမ့် ကြိုက်သည်။ ငါးတစ်မျိုးတည်းကို မေမေက ညီမလေး
 အတွက် ကြော်ပေးရပြီး ကျွန်မအတွက် ချုပ်ရည်ချက်ပေးရသည်။ ကျွန်မက
 တိတ်တိတ်ဆိတ်ဆိတ် နောက်တိသည်။ ညီမလေးက သွက်သွက်လက်လက် သွား
 လာလွှဲပုံရှားနောက်တိသည်။ ကျွန်မက သည်းခံသည်။ သို့သော် စိတ်ကြီးသည်။
 ညီမလေးက စွာသည်။ သို့သော် အတေးအမှတ် မထားတတ်။ ကျွန်မက သိမ်း

သိမ်း ဆည်းဆည်း နေသည်။ ညီမလေးက ဖြစ်ကတတ်ဆန်း နေသည်။ သို့သော်
 ကျွန်မတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်ကြသည့်အတွက်
 အဆင်တော့ ပြပါသည်။
 ကျွန်မမူ့ သူများက အနိုင်ကျင့်ခံရပြီ ဆိုလျှင် ညီမလေးက သိသိချင်း
 သွားပြီး ရှိန်တွေ့တတ်သည်။ သူကို ကြောက်သဖြင့် ကျွန်မကို မထိခဲ့ကြ။
 ညီမလေး သူအခန်းထဲမှာ ဖွေထားသမျှတွေကိုတော့ ကျွန်မက မေမေ မသိအောင်
 သိမ်းဆည်းပေးရတတ်ပါသည်။
 မေမေကတော့ ကျွန်မတို့ နှစ်ယောက်ကို ဘယ်လောက် ဝေးဝေးက
 မြင်ရသည်ဖြစ်စေ ဘယ်ဟာ သူဇာပဲ၊ ဘယ်ဟာ နန္ဒာပဲ ဆိုတာ အရိပ်မြင်ရုံဖြင့်
 သိသည်ဟု ဆိုပါသည်။
 ကျွန်မတို့နှစ်ယောက် အချွေ့ရောက်သည့်အခါ အသွင်သဏ္ဌာန်ချင်း
 က ပို၍ ကဲပြား ခြားနားလာသည်။ ညီမလေးက အကျိုး ဆင်တူဝေးဖို့
 ငြင်းဆန်တတ်လာသည်။ ကျောင်းကို သူ့သူငယ်ချင်းများနှင့် သူ သွားသည်။
 သူ ကြိုက်သည့် ဟင်းကို သူ့ဘာသာ ဝင်ချက်ပြီး တစ်ယောက်တည်း စားလေ
 သည်။ သူ့အခန်းထဲကို ကျွန်မ ဝင်ရောက် ရှင်းလင်းပေးတာကိုလည်း မကြိုက်
 တော့။ ကျွန်မ ရှင်းလိုက်လျှင် သူ မှတ်သားထားသည့် ပစ္စည်းတွေ နေရာ ရွှေသွား
 သည်ဟု အဆိုရှိလေသည်။
 ရပ်ရှင်ကြည့်လျှင်လည်း သူနှင့် ကျွန်မ အကြိုက်ချုပ်းမတူ။ တို့ ကြည့်
 လျှင်လည်း ကျွန်မ နှစ်သက်သည့် ဘတ်လမ်းမျိုးကို သူက ပြီးငွေ သန်းဝေကာ
 ထသွားတတ်သည်။ ကျွန်မတို့ ညီအစ်မနှစ်ယောက် တစ်စတစ်စ ကင်းကွာ
 လာကာ တွေ့၍ မဖြစ်တော့။ သို့သော် အချုပ်တော့ မပြုယ်ကြပါ။
 ဖေဖေက သွက်လက်ပြီး စာတော်သော ညီမလေးကို ချစ်သလို
 မေမေက စဉ်းစား တွေးခေါ်တတ်သော ကျွန်မကိုသာ အားကိုးကာ အစစ်
 အရာရာ တိုင်ပင်ပါသည်။
 ကျွန်မ ဆယ်တန်းမှာ တစ်နှစ်ကျားဖြင့် ကျွန်မနှင့် ညီမလေး
 တက္ကသိလိုသို့ အတူတူ တက်ရသည်။ ယူသည့် ဘာသာရပ်ချင်းတော့ မတူကြပါ။
 ကျွန်မတို့ ညီအစ်မကိုလည်း အဖြော်ညီအစ်မဟု ဘယ်သူကမှ မထင်တော့။ ကျွန်မ
 ကျောင်းတက်သည့် နေရာသို့ ညီမလေး လာသည့်အခိုက် ကျွန်မက သူငယ်ချင်း
 များနှင့် မိတ်ဆက်ပေးသည်။ ‘ညီအစ်မ တစ်ဝါးကွဲလား’ဟု သူငယ်ချင်းများက
 မေးသည်။
 ‘မဟုတ်ပါဘူး၊ ညီအစ်မ အရင်းပါ၊ ရပ်ချင်း ဒါလောက် တူတာကို’

‘မတူပါဘူး’
 သူငယ်ချင်းများက ပြိုင်တူ အော်ကြသည်။
 ‘တခြားစီပဲ’

နောက်တစ်ယောက်က ဖြည့်စွဲက်သည်။
 ညီမလေးနှင့် အတူ ပါလာသော သူငယ်ချင်းများကလည်း သိပ်မတူ
 ဘူးဟု မှတ်ချက်ပေးကြသည်။ ကျွန်မတို့ ညီအစ်မ ပြီးနေလိုက်ရသည်။ ထို့တက်
 ဆိုးတာက ကျွန်မနှင့် ညီမလေး အသက်တစ်နှစ်သာ ကွာပါသည် ဆိုတာကို
 လည်း ဘယ်သူကမှ မယုံကြ။
 ‘ကိုယ်က သိပ်ရင့်နေတယ် ထင်တယ်’
 ကျွန်မကပြောတော့ ‘မဟုတ်ပါဘူး၊ တစ်ယောက် တစ်မျိုးတော့
 လူတာပါပဲဟု နှစ်သိမ့်ပေးကြပါသည်။
 ‘မင်းညီမလေးက လုပ်လုတယ်၊ နဲ့နဲ့တယ်၊ ကလေးလေးလိုပဲ၊
 တက္ကသိလ်ကျောင်းသူလို့တောင် မထင်ရဘူး၊ ဒါပေမယ့် မင်းကမှ ရင့်ကျက်ပြီး
 အေးအေးချမ်းချမ်းနဲ့ လူတာပါကွာ’
 သည်စကားကိုတော့ သူငယ်ချင်းများက ညီမလေး ကွယ်ရာကျမှ
 ပြောခြင်း ဖြစ်ပါသည်။
 ညီမလေး၊ သူငယ်ချင်းများကလည်း ကျွန်မ ကွယ်ရာမှာ ပြောကြ
 သည်တဲ့။
 ‘မင်းအစ်မက မင်းနဲ့ တစ်နှစ်ပဲကွာတယ်သာ ဆိုတယ်၊ မင်းနဲ့ ယုဉ်လိုက်
 တော့ အဘွားကြီးလေး ကျေနေတာပဲ’ တဲ့လေ။

ကျွန်မနှင့် ညီမလေး တစ်နှစ်တည်း အတူတူ ဘွဲ့ကြော်သည်။ ကျွန်မက
 ကျွန်မ ဝါသနာပါသော ကျောင်းဆရာမအလုပ်ကို ဝင်လုပ်ပါသည်။ ညီမလေး
 ကိုလည်း ဖေဖေနှင့် မေမေက ရုံးတစ်ရုံးမှာ ဝင်လုပ်စေချင်ပါသည်။ ညီမလေးက
 ခါးသည်းစွာ ပြင်းဆန်သည်။
 ‘လခစားတော့ မလုပ်ပါရစေနဲ့၊ ဘယ်တော့မှ ကြီးပွားမှာ မဟုတ်ပါဘူး၊’
 ‘ဒါဆိုရင် သမီးက ဘာလုပ်ချင်လို့လဲ၊ ဖေဖေတို့မှာ အရင်းအနှစ်းတော့
 များများ မရှိဘူးကွယ်’

ဖေဖေကတော့ ဝန်ထမ်းဘဝနှင့် ကျင်လည်လာခဲ့ရသူပါပဲ။ သို့သော်
 ညီမလေးက ထက်မြှက်ဘူး ဖြစ်လေတော့ ညီမလေး၏ အလို့သန္တကို ဖေဖေက
 ကန့်ကွက်လိုစိတ် မရှိ။
 ‘သမီးက ကုန်ကူးချင်တယ် ဖေဖေ၊ အရင်းအနှစ်း သိပ်မလိုပါဘူး၊
 မော်လမြို့မှာ သမီး သူငယ်ချင်းတွေ ရှိတယ်၊ သူတို့ကလဲ ခေါ်နေတာ၊ သမီး
 တစ်ခေါက် သွားချင်တယ်’
 ‘ဒါတော့ မလုပ်ပါနဲ့ သမီးရယ်၊ အသည်း တထိတ်ထိတ်နဲ့ လုပ်ရမယ့်
 အလုပ်ပျိုးတော့ မလုပ်ပါနဲ့၊ သမီး လုပ်ချင်ရင် ဆိုင်ဖွင့်ရင် ဖွင့် အတည်တကျ
 ရောင်းဝယ်တာမျိုး လုပ်ပါ၊ မေမေတို့ တတ်နိုင်သလောက် မတည်ပေးပါမယ်’
 ကျွန်မတို့ မိသားစုအားလုံးက ညီမလေးကို ငယ်ငယ်ရွယ်ရွယ် လှလှ
 ပပနှင့် ဟိုသည် ကူးသန်းရသော အလုပ်ကို လုံးဝ မလုပ်စေချင်ကြပါ။ ဒါကိုတော့
 ဖေဖေကလည်း သဘောမတူ။ နောက်ဆုံးတော့ ရှိရှိသမျှ ပေါင်နဲ့ ရောင်းချကာ
 ညီမလေးအတွက် အလှကုန်ဆိုင်လေး တစ်ဆိုင် ဖွင့်ပေးကြပါသည်။
 သွက်သွက်လက်လက် ဖျော်ဖျော်လတ်လတ်ရှိသော ညီမလေး၏ ဆိုင်
 ကလေးက တစ်နှစ်အတွင်းမှာ သားသားနားနား ဖြစ်လာသည်။ ကျွန်မကတော့
 ခြင်းလေးတစ်လုံး လက်ခွဲကာ မူလတန်းပြ ဆရာမလေး ဘဝက မတက်ခဲ့ပါ။
 သို့သော် သူနည်း သူဟန်တော့ ကျွန်မတို့ နှစ်ယောက်လုံး စိတ်ချမ်းသာမှာ ကိုယ်စီ
 ရှိကြပါသည်။ ကျွန်မက တပည့်တပန်း ကလေးငယ်တွေ့နှင့် တွေးရောယူက်တင်
 ဖြစ်ကာ ပျော်ပိုက်နေသကဲ့သို့ ညီမလေးကလည်း သူ အလှကုန် ပစ္စည်းတွေ။

အမြတ်အရှုံး စာရင်းယေားတွေနှင့် မအားမလပ်သည့်ကြားက တစ်နေ့တစ်ခြား
လုပ် နို့ဖြည့်၍ နေပါသည်။
ဘဝဆိုတာ ကိုယ့်ဘဝကိုယ် ကျေနပ်နှစ်သိမ့်ဖို့ အရေးကြီးသည်ဟု
ပထမဆုံးအနေဖြင့် သုံးသပ်မိသည်။ ကျွန်ုံးမကလည်း ညီမလေးကို ဘာမျှ ဝေဖော်
မနေသကဲ့သို့ ညီမလေးကလည်း ကျွန်ုံးမကို နှစ်ချုပ်ငြိုးမျိုး မရှိခဲ့။ တစ်ခုတော့
ရှိရှိ။ ဖေဖေတို့ မေမေတို့ အနေနှင့်တော့ ညီမလေးရဲ့ ဝင်ငွေကို ပိုပြီး အားထား
လာရသည့် အခြေအနေမှာ ရှိခဲ့ရလေသည်။

* * *
ညီမလေးသည် ကျွန်ုံးမထက် တစ်နှစ်စော၍ လက်ထပ်ပါသည်။

ဖေဖေနှင့် မေမေသည် သမီးနှစ်ယောက်၏ အိမ်ထောင်ရေးကိုလည်း
စိတ်တိုင်းကျေ ဖြစ်စေခဲ့ပါသည်။ ‘သမီး နှစ်ယောက်က တစ်ယောက် တစ်မျိုးစီ
လိမ္မာတာပါပဲ၊ ဒီလောက်ဆုံးရင် ဖေဖေတို့ ကျေနပ်တယ်’ဟု ဖေဖေက ဖွင့်ဟ
သည်။ သို့သော် ညီမလေး တစ်ယောက် အိမ်ထောင်ပြပြီး အိမ်က ခွဲထွက်သွား
သည့်အတွက်တော့ ကျွန်ုံးမတို့ မိသားစု စိတ်မကောင်း ဖြစ်ခဲ့ရသည်။
နကိုကမှ လူနည်းရသည့်အထူး ညီမလေး မရှိတော့ ကျွန်ုံးမတို့
တစ်အိမ်လုံး ခြားကိုသွေးသွားပါသည်။ ညီမလေးနှင့် စာလျှင် ကျွန်ုံးမ မရှိတာကမှ
အိမ်မှာ သိပ်ပြီး ထူးခြားမည် မဟုတ်။ အထူးသဖြင့် ညီမလေးကို အချစ်စိုးသော
ဖေဖေတစ်ယောက် ပြီးမှတ်တယ်တိတော်၍ သွားသည်။ ညီမလေး၏ စတိုးဆိုင်
လေးလည်း မရှိတော့။ ညီမလေးက ခင်ပွန်းလောင်းကိုလည်း စနစ်တကျ
ရွှေးချယ်တတ်သည်။
သူ့ခင်ပွန်းက အောင်ပြင်သော စီးပွားရေးသမား တစ်ယောက်ပေပဲ။
လင်မယား နှစ်ယောက်လုံး တက်ညီလက်ညီ စီးပွားရာကြလေသည်။ တစ်နှစ်
အတွင်းမှာ ညီမလေးက ခြိနှင့် အိမ်နှင့် ကားနှင့် တင့်တောင့်တင့်တယ် ဖြစ်၍
နေသည်။
ညီမလေးသည် အိမ်ကို မကြာမကြာတော့ ရောက်၍ လာပါသည်။
ဖေဖေနှင့် မေမေတို့ ကြိုက်တတ်သော အစားအသောက် အဝတ်အထည်လေး
တွေ အဖြူ ပါလာသည်။ လစဉ်လည်း ထောက်ပုံပါသည်။ သို့သော် ညီမလေး
သည် အိမ်မှာ ကြာကြာ မနေနိုင်။
'သွားမှ ဖြစ်မယ် ဖေဖေ၊ သူ့အာ မရှိရင် မဖြစ်ဘူး၊ ကြာကြာနေလို့
မဖြစ်ဘူး၊ ဖေဖေ လိုတာရှိ ဖုန်းဆက်နော်၊ သွားမယ် မမ၊ သွားမယ် မေမေ'
ညီမလေးသည် ကသောကများ နှုတ်ဆက်ကာ ပြန်သွားရမြို့
ဖြစ်သည်။ ညီမလေးတို့က လမ်းမကြီးတစ်ခုပေါ်မှာ ပြည့်ပ ပစ္စည်းအစုံရသော
မိန့်မားကတ် ဆိုင်ကြီးတစ်ဆိုင်လည်း ဖွင့်ထားသည်။ ရှုပ်ရှင်လုပ်ငန်း တစ်ခု
မှာလည်း ရှယ်ယာပါသည်။ တကယ် စီးပွားရေးသမားကြီး ဖြစ်နေသည်။ သို့သော်
ညီမလေးကို ကြည့်ရသည့်မှာ ယခင်လို့ သက်တောင့်သက်သာ မရှိလှု။ အလှအပ
သည်ပင် ကပိုကရှု ဖြစ်နေပြီး။
'တစ်ခါတလေ အေးအေးဆေးဆေး ထမင်းလေးဘာလေး စားသွား
စမ်းပါ သမီးရယ်'

မေမေက ပြောလျှင် မီးဖို့ထဲ ဝင်ကာ ကမန်းကတန်း လှန်လော့
စားသွားသည်။

'သူဇူးကို ကြည့်ရတာ မေမေ မောလိုက်တာကွယ်'
မေမေက သက်ပြင်းချုပ် ညည်းလေသည်။ ပြီးတော့ မေမေက
ကျွန်ုံးမကို ပြောသည်။

‘သမီး အိမ်ထောင်ပြရင်တော့ အိမ်က ခွဲမသွားပါနဲ့’တဲ့။
ကျွန်ုမကဖြင့် မေမေတို့ကို ညီမလေးကဲ့သို့ ပြည့်ပြည့်စုစု ထောက်ပဲ
နိုင်သည် မဟုတ်ပါ။ သို့သော် ကျွန်ုမက နေးတွေးသော ယုယူမှုဖြင့် ပြစုနိုင်ဖို့
ကြိုးစားရပါမည်။ အသက်ကြိုးလာသော ဖေဖေ မေမေတို့အတွက် ထိအရာလေး
တွေ လိုအပ်နေသည်ဟု ကျွန်ုမ မြင်လာသည်။

* * *

ကျွန်ုမ ကိုလွင်နှင့် လက်ထပ်သည့်အတွက် ဖေဖေ မေမေတို့က ပိုပြီး ကျေနပ်
ပျော်ရွင်နေကြပါသည်။ အမိုက အချက်ကတော့ ကျွန်ုမ အိမ်က ခွဲမသွားရ¹
လိုပါဝါ။ ကိုလွင်ကလည်း ဖေဖေလို ရိုးရိုးအေးအေးသမား ရုံးဝန်ထမ်း တစ်ဦး။
ညီမလေး မရှုတော့သည့် နောက်ပိုင်း ပင်စင်စား အဘိုးကြီးတစ်ယောက်အဖြစ်
ပြီးငွေ ထိုင်းမိုင်းနေသော ဖေဖေသည် ပြောကာဆိုကာ ရယ်ကာမောကာဖြင့်
ကျွန်ုးကျွန်ုးမာမာ ဖြစ်လာသည့်အတွက် ကျွန်ုမ ဝမ်းသာရပါသည်။
ညီမလေး၊ ယောက်းနှင့်ဆိုလျှင် ပါဝင်ဝါတွက် ပစ္စည်းတွေ
တစ်ပုံတစ်ပင်နှင့် လာကန်တော့သည့်အခိုက် မာကြောင်းသာကြောင်းလောက်
သာ ပြောကြသည်။ ဖေဖေက သားမက်ဖြစ်သူ စီးပွားရှာတော်ကြောင်း ချီးကျူး။
တတ်သော်လည်း ရင်းရင်းနှီးနှီးတော့ မရှိခဲ့။
ကိုလွင့်ကိုတော့ သားတစ်ယောက်လိုပဲ ချစ်ရှာသည်။ ကျွန်ုမတို့
နှစ်ယောက်လုံး အလျော်သွားသည့်အခိုက် မေမေသည် မည်ညွှေးမည့် ချက်ပြုတ်
ကျွေးမွှေးရှုပါသည်။ သားမက်ကိုလည်း ခင်ပွန်းနှင့်တန်းတူ အခွင့်အရေးပေး
ကျွေးမွှေး ပြုစုသည်။ ကျွန်ုမမှာတော့ နှစ်ယောက်ပေါင်း လခကို အသုံးစရိတ်တွေ
နှုတ်ပြီး အပ်ရတိုင်း ပျက်နှုံးရှုသည်။ ညီမလေးလို မထောက်ပုံနိုင်သည့်ပြင်
မေမေမှုကိုပါ ခုကွဲပေးနေရသည်နှင့် တောင်းပန်နေမိသည်။
'မေမေတို့ ကိုသို့လ်ကောင်းပါတယ်ကွယ်၊ အသက်ကြိုးလာတဲ့ အချိန်
မှာ သမီးငယ်က ပြည့်စုံအောင် ထောက်ပုံသလို သမီးကြီးကလဲ စိတ်ကျွန်ုးမာ
အောင်၊ အသက်ရှည်အောင် ထောက်ပုံတာပါဝါ၊ ပြည့်စုံရှုနဲ့လဲ မပြီးသေးဘူး၊

စိတ်ကျွန်ုးမာဖို့လဲ လိုသေးတယ် သမီးရဲ့၊ သမီးဖေဖေဆို ကြည့်၊ ခု ဘယ်လောက်
ကျွန်ုးမာနေသလဲ၊ ပြီးများ ချီရရင် ပိုပြီး ကျွန်ုးမာမှာ မြင်ယောင်သေး၊
မေမေက ပြောမှ ညီမလေးမှာ ကလေးမရသေးတာ သတိရသည်။
သို့ ညီမလေး တစ်ယောက်ကော် စိတ်ကျွန်ုးမာပါလေစ။ သူ့ခင်ပွန်း
အသောက်အစားများတာ မေမေတို့ကို ပြောမပြီး၊ ကျွန်ုမဘဝမှာ ညီမလေးကို
ကြည့်ပြီး ကိုယ့်ကိုကိုယ် အားမရခဲ့တာကို ဖြေသိမြဲလိုက်ရသည်။ ဘဝရဲ့ ပြီးပြည့်စုံ
ခြင်းကို ကျွန်ုမ ဆန်းစစ်နေမိသည်။

* * *

'မမက စာရေးတယ် ဟုတ်လား၊ စာရေးဆရာမကြိုးပေါ့၊ ညီမလေးဖြင့် သိတောင်
မသိဘူး၊ တစ်နေ့ကမှ မမ သူငယ်ချင်း ရွေးလာဝယ်လို ပြောမှ သိရတာ၊ မမ
ဘာတွေ ရေးလဲ၊ ညီမလေးလဲ ဖတ်ကြည့်ဦးမယ်'
ထုံးစံအတိုင်း ညီမလေးက အိမ်ကို ဝါကျွေးတော့ရင်း
ဟောဟောချင်းချင်း ပြောနေပါသည်။ ညီမလေးတို့က ကားကို တစ်နှစ် တစ်စီး
လဲစီးသည်။ ပိုပြီးတော့လည်း လူလာသည်။ သူ့ခင်ပွန်းကလည်း ပိုဝါ ပိုခန်း
နေသည်။
'မမက ခုမှ တစ်ပုဒ်စ နှစ်ပုဒ်စ စမ်းရေးတာပါကွယ်၊ နာမည် မကြိုး
သေးပါဘူး၊
ကျွန်ုမကတော့ ခုတလောမှ စိတ်ကျးယဉ်း အိပ်မက်လေးတွေကို
အကောင်အထည်ဖော်နေမိသည်။ ရင့်ကျက်လာသည့် ကာလမှ စာရေးမည်ဟု

ကျွန်မ ရည်ရွယ်ခဲ့သည့်အတိုင်း ဝတ္ထုတိလေးတွေ စရေးဖြစ်သည်။ ယခုမှ
 အောင်မြင်နှု လမ်းစလေးက ရေးတေးတေး။
 ‘မမကလ ဒီအရွယ်ကျွန် စာရေးပြီး ခုမှ အတိုင်း နှစ်ပုဒ်သုံးပုဒ်
 ဆိုတော့ ဘာလုပ်ရမှာလဲ၊ လုပ်မနေစမ်းပါနဲ့ မမရယ်၊ လုံးချင်း ထုတ်လိုက်စမ်းပါ။
 ညီမလေးတို့တောင် ခု ရပ်ရှင်က မဟန်လို့ ထုတ်ဝေရေး လုပ်မလို့၊ မမစာအုပ်
 ညီမလေး ထုတ်ပေးရမလား’
 ‘မမက စာအုပ်ထုတ်လို့ရတဲ့ အဆင့် မဟုတ်သေးပါဘူးဘယ်’
 ‘ဟာ မမကလ အဲဒါတွေ ခက်တာပဲ၊ ညီမလေးတောင် ထုတ်မလို့၊
 နာမည်လှလု တစ်ခု ရွှေးပြီး ထုတ်ရုပ်၊ ကိုယ်တိုင်လဲ ရေးဖို့ မလိုပါဘူး၊ ဟုတ်တယ်
 မဟုတ်လားဟင် ကိုကို’

သူခင်ပွန်းဘက် လုညွှေပြောတော့ ရယ်ပြီး ခေါင်းညီတ်သည်။
 ‘သူဇာက ဘာမဆို သူ လုပ်ရင် ဖြစ်မယ် ထင်နေတာခင်ဗျာ’
 သူက ပျက်နာပျက်သော ကျွန်မကို ကြည့်ပြီး ဖြောပါသည်။
 ‘အို ဖြစ်ရမှာပေါ့၊ ခုချိန်ထိ သူဇာ လုပ်တာ မဖြစ်တာ ဘာရှိသေးလဲ၊
 ကြည့်နော်၊ စာရေးဆရာလဲဖြစ်အောင် လုပ်ပြီးမယ်၊ ဒါပဲနော် မမ၊ လုံးချင်းဝတ္ထုရေး
 သိလား၊ ဆယ်အုပ်လောက် ရေးထားသိလား၊ တော်ကြာ ညီမလေးက မမအရင်
 စာရေးဆရာ ဖြစ်သွားပြီးမယ် ဟင်းဟင်း’
 ချုပ်လှောသော ညီမလေး ပြန်သွားတော့ ကျွန်မ တွေဝေ ပြီမ်သက်၍
 ကျွန်ရစ်သည်။ အမြဲတမ်း ညီမလေးကို အထင်ကြီး အားကျွန်းသော ကျွန်မ။
 ယနေ့အဖို့တော့ ဘာဝင်မကျွန်းများပါ။ ဝတ္ထုတိလေးတွေ ပါသော မဂ္ဂဇင်းလေး
 သုံးလေးအပ်ကို ထားစရာ မရှိအောင် ဖြစ်နေသော ကျွန်မ။ ပန်းချို့သာရပ်ဖော်
 လေးကို ကြည့်လိုက်၊ ဖတ်ပြီးသား ပုံနှိပ်စာလုံးလေးတွေကို ပြန်ဖတ်လိုက်နှင့်
 အသက်သုံးဆယ်ကျော်မှ ကလေးတစ်ယောက်လို့ ရူးနေသော ကျွန်မ။ ညီမ
 လေးအတွက် ပြက်ရယ်ပြုစရာ ဖြစ်နေပြီလား။ ညီမလေးက ကျွန်မရဲ့ ကလောင်
 နာမည်လေးကိုမှ မေးသွားဖော် မရပေ။

မနေ့က သားလိုးလေးရဲ့၊ မွေးနေ့၊ ကျွန်မတို့အိမ်မှာ မုန့်ဟင်းခါးချက်ပြီး
 ရင်းနှီးသော မိတ်ဆွေတွေကို ကျွေးသည်။ ညီမလေးတို့ မိသားစုလည်း လာသည်။
 အဲ မိသားစု ဆိုပေမယ့် သူတို့ နှီးမှာင်နဲ့ နှစ်ယောက်တည်းပါ။
 ညီမလေးက တန်ဖိုးပြီး မွေးနေ့လက်ဆောင်တွေ ဝယ်လာသည်။
 လွန်ခဲ့သော တစ်နှစ်က ပြောခဲ့သည့်အတိုင်း ညီမလေးသည် တကယ့်ကို စာရေး
 ဆရာမကြီး ဖြစ်၍နေပြီး။ သူဘာတွေ ရေးသလဲ ကျွန်မ မဖတ်။ ကျွန်မကတော့
 ဝတ္ထုတိလေးတွေဖြင့် နာမည်ရှစ်ပြီးဟု ဆုံးရမည်။ လုံးချင်းထုတ်ပို့တော့
 မိတ်မကူးရဲသေး။ သို့သော် မဂ္ဂဇင်းကြီး တစ်အုပ်မှာ ပေနောက်တွေပြီး တစ်ဦးက
 အားပေး ချိုးကျူးမြင်း ခံရသဖြင့် ထိနေ့က ကျွန်မ အပျော်ဆုံးနဲ့ ဖြစ်ခဲ့ရသည်။
 ညီမလေးကလည်း ကျွန်မဝတ္ထု တစ်ပုဒ်တလေးကိုသော်မှ မိတ်ဝင်တာစား ဖတ်ရှု
 ဟန် မတူပါ။
 မုန့်ဟင်းခါးစိုင်းမှာ ကျွန်မကျောင်းမှ မိတ်ဆွေများက ကျွန်မ ဝတ္ထုလေး
 တစ်ပုဒ်အကြောင်း ပြောပြီးတော့ မုန့်ဟင်းခါးဘက် ရောက်သွားသည်။

မျက်စွေကြည့်သည်။ ကျွန်မက ညီမလေး စာရေးသည့်အကြောင်း သည်နေရာ
 မှာ မပြောချင်း။ ညီမလေး ကိုယ်တိုင်ကကော် ပြောစေချင်ရဲ့လား ကျွန်မ မသိုံး
 ဝတ္ထုအကြောင်း ပြောပြီးတော့ မုန့်ဟင်းခါးဘက် ရောက်သွားသည်။
 ‘စားလို့ ကောင်းတယ်ဗျာ၊ မုန့်ဟင်းခါးက တော်တော် ကောင်းတယ်’

စားဖူးသမျှထမာ အကောင်းဆုံးပဲ၊ မြို့က်ပြာတာ မဟုတ်ပါဘူး၊ တကယ်
 ပြာတာ၊ သိက္ခာရှိရှိနဲ့ ကောင်းတဲ့ မုန့်ဟင်းခါး၊
 ‘ပြာတော့မယ်၊ ကျောင်းဆရာပီပီ စကားတတ်တယ်၊ မုန့်ဟင်းခါးပဲ
 သိက္ခာရှိရတယ်လို့’
 ညီမလေးက စောင်းငဲ့၍ နားထောင်နေသည်။
 ‘ဘာ ရှိတာပေါ့များ၊ ဘယ်အရာမဆို သိက္ခာဆိုတာ ရှိတာပဲ၊
 မုန့်ဟင်းခါးဆိုပေမယ် အချို့မှန်တွေ အများကြီး ကူပြီး ချက်တာ၊ တချို့၊
 ဆေးသကြားတွေ ထည့်တာ၊ အဲသလို ချို့တာ ကောင်းတာ မဟုတ်ဘူး၊ စနစ်
 တကျ ချက်ထားမှန်း စားတာနဲ့ သိတယ်၊ အဲဒါကြောင့် သိက္ခာရှိတဲ့ မုန့်ဟင်းခါးလို့
 ပြာရတာ’
 ကျွန်းမတို့အားလုံး ရယ်ကြရသည်။ ညီမလေးက သူ့ဝိုင်းက ထသွား
 သည်။
 ထိနောက ညီမလေး စောစော ပြန်သွားပါသည်။ နောက်တော့ ညီမ
 လေး စာအပ်မထုတ်တော့။ တခြား ကန်ထရိက်အလုပ်တစ်ခု ပြောင်းလုပ်နေ
 သည်ဟု သိရသည်။
 * * *

အသက် သုံးဆယ်ကျော်မှ စာ စရေးခဲ့သော ကျွန်းမသည် ယခု အသက် ငါးဆယ်
 ကျော်မှာ မဂ္ဂဇင်း တစ်စောင်ကို ဦးစီး၍ လုပ်ကိုင် နေရပါသည်။
 ကျွန်းမသည် ညီမလေးလို စီးပွားရေးမှာ အောင်မြင်သူ မဟုတ်။
 သို့သော် ကျွန်းမ၏ ရည်မှန်းချက်များ အောင်မြင်ခဲ့သည်ဟု ဆိုရမည်။
 ကျွန်းမလုပ်နေသော မဂ္ဂဇင်းလေးကို အောင်လည်း အောင်မြင်
 စေချင်ပါသည်။
 ပြီးတော့ သိက္ခာလည်း ရှိစေချင်ပါသည်။

(စံပယ်ဖြူ။။မတ်လ၊ ၁၉၉၀)

ကမဝိုမြေရဲ့ချစ်သူ

ကမဝိုမြေရဲ့ချစ်သူ

၅။။

သူကသာ ကျွန်းမကို နှုတ်မဆက်လျှင် ကျွန်းမသူ့ကို လုံးဝမှတ်စီမှာ မဟုတ်ပါ။ သူသည်
 ကျွန်းမချစ်ခဲ့ဖူးသော လူတစ်ယောက်မဟုတ်တော့ပဲ လူစိမ်းတစ်ယောက်ဖြစ်နေပြီ။ သူ့အသားအရေက
 ညီမောင်းလျက်၊ သူ့ခနောကိုယ်ကတော့ ကျွမ်းလစ်တုတ်ခိုင်နေ၏။ သူ၏ နှုံးညံးညီလဲသော
 မျက်ဝန်းများနှင့် ပြုးလိုက်လျှင်ချိုင့်သွားသော ညာဖက်နှုတ်ခမ်းထောင့်စွန်းက
 အချိုင်းရာလေးကိုသာ မမြင်ရလျှင် သူ.. ဟု ကျွန်းမဘယ်လို့မှ ထင်မိမှာမဟုတ်။
 အနှစ်နှစ်ဆယ်ဟူသော အချိုင်းကာလသည် မြတ်နှီးစုံမက်စွာ ချစ်ခဲ့မိသူတစ်ယောက်အား
 မမှတ်စီနိုင်လောက်အောင် မကြေမြင့်လှပါ။ သို့သော် ထိုအချိုင်းကာလအတွင်းတွင် သူက
 အပြောင်းလဲကြီး ပြောင်းလဲသွား၏။

ဟိတုန်းက သေသပ်စွာ ဖြီးသင်ထားလေ့ရှိသော ခပ်တိတိအညီရောင်ဆံပင်လူ့င်းကလေးများ
ပျောက်ကွယ်လျက် ဖွားကြပ်တွန်းလိမ်သော နိညိုရောင် ဆံပင်ရှည်များ ရောက်နေသည်။
မကျော်းမကျော် ပြောလျောသော နှုံးသည် ဆံပင်ရှိင်းများအောက်တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေ၏။
နှုံးညံ့သော ပန်းသွေးဖျော့ဖျော့ နှုံးညံ့ခမ်းများသည် တင်းမာခြောက်သွေ့သော အညီရောင်နှုံးညံ့ခမ်းများအဖြစ်
ပြောင်းလဲနေပော်။

နှုံးညံးသွေးမလို့လား။

သူ့အသံသည်လည်း ဟိတုန်းက နှုံးညံ့သိမ်မွေ့မှုများ ပျောက်ကွယ်လျက် မာကျောပြတ်တောက်နေ၏။
သို့သော် မျက်လုံးများ၏ နှုံးညံ့မှုကတော့ ကံကောင်းထောက်မစွာ ကျွန်ုပ်နှေဆဲဖြစ်သည်။

ဟုတ်ကဲ.. အိမဟုတ်ဘူး။ သားတို့ရထားများ ဆိုက်လာမလားလို့ လာစုံစမ်းတာ။

သူသည် လူပ်ခတ်သွားသော အနေအထားကို သဘောကျသလားမသိ။ ပခုံးများ လူပ်အောင် ရယ်မောလေသည်။
ထို့နောက်လွယ်ထားသော ကျော်းအိပ်ကို နေရာတကျပြန်ပြင်လိုက်၏။

ဘာရထားလဲ။

ဟိုက ပုံမှန် ဉာဏ် ငါးနာရီခွဲတွက်တဲ့ရထားပဲ။ စပယ်ရှုယ်ထရိန်းပေါ့။

အား.. ဒါဆို မမျှော်လင့်နဲ့၌း။ အိမ်ကိုအေးအေးအေးဆေးပြန်နား၌း။ အဲဒီရထားက မနက်တစ်နာရီ
အစောဆုံးရန်ကုန်ကို ဝင်မယ်တဲ့။

သူ့စကားကို ဘယ်တုန်းကဗျာ မယ့်ကြည်ခဲ့သော ကျွန်ုပ်မသည် မိတွင်လည်း
မယုံးသက်းပြန်မေးမိ၏။

ရှင်က ဘာဖြစ်လို့ အတိအကျပြောနိုင်ရတာလဲ။

သူက ပခံးတွန်.ပြပါသည်။

ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အနုပါ မေးထားလို့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကလည်း
မဲဒီရထားနဲ့ ပြန်လိုက်မှာမို့ပေါ့။

ကျွန်မ စိတ်ပျက်စွာပင် လက်ကနာရီကို ကြည့်လိုက်မိသည်။

ဒုကေဘဲ မနက်ခနှစ်နာရီဝင်မယ့်ရထားက ဉာဏ်တော်များ ဝင်မယ်ပေါ့။ ဘုရား.. ဘုရား.. ရထားလမ်းတွေများ
ဘာဖြစ်သွားသေးလဲမသိ။ ဘယ်အချိန်ဘယ်ကာလကျမှု ရထားတွေ အချိန်မှန်ထွက်နိုင်မလဲမသိ။
ကျွန်မဖြင့် တစ်နေ့လုံး ဘူတာကို ဖုန်းဆက်တဲ့အလုပ်ပဲ လုပ်နေရတာပဲ။

သူက ကျွန်မကို ပြုးရုံပြုးကြည့်လျက် ဘာမှ မပြောချေ။

ထို့နောက် ကျွန်မတို့သည် ရှုတ်ရှတ်သဲသဲ ပြည့်ဆွဲတိုးကြိုတ်နေသော လူအုပ်ကြီးထဲမှ တရွေ့ရွေ့ထိုးဖောက်လျက်
ဝင်ပေါက်ရှိရာ ပြန်ထွက်လာကြသည်။ သူ.အရုပ်ကြီးက ဟိုတိုန်းကထက်ပင် ကျွန်မအပေါ်
အပ်မိုးနေသယောင် ခံစားရသည်။ သူ ဦးနှင့် ပြန်မည်ဆိုလျှင် သူလည်း နံနက်တစ်နာရီအထိ
ရထားစောင့်ရတော့မှာပေါ့။ ကျွန်မသူ.ကို စာနာစွာ တစ်ချက်ကြည့်လိုက်တော့ သူက ကျွန်မကို
ငဲ့ကြည့်ပြုးနေ၏။ သူ.မျက်လုံးတွေကတော့ လွန်ခဲ့သည့် နှစ်ပေါင်း(၂၀)က
ကျွန်မကိုကြည့်ခဲ့သည့် မျက်လုံးမျိုးအေးတိုင်းဖြစ်၏။

နဲ့ အခု ဘာအလုပ်လုပ်နေသလဲ။

သူငယ်ချင်းတစ်ယောက်နဲ့ ကုမ္ပဏီတစ်ခု စပ်တူဖွင့်ထားတယ်။

သူက လေတစ်ချက်ချွန်လိုက်သည်။

တယ်ဟုတ်ပါလား။ တွက်ခြေရော ကိုက်ရဲ့လား။

ကျွန်ုံမသူ၊ ကို စွဲစွဲအြည့်ပြီး ပြုးပြလိုက်ပါသည်။

နှန်မေတို့က မပိုင်ရင် ဘာမှ မလုပ်ဖူးလေ

သူက သဘောကျွော ရယ်မောလေသည်။

ဒါနဲ့ ကိုမြင့်ဆွေရော ဘာလုပ်နေလဲ

သူက ချက်ချင်းမဖြေသေးဘဲ ပြုးနေ၏။ ဘူတာ ဆင်ဝင်ဘက်ထွက်မိတော့မှ ကျွန်ုံမကို ငဲ့အြည့်ပြီး ညှင်သာစွာခေါင်းရမ်းရင်းဖြေပါသည်။

ကိုယ့်အလုပ်ကို နှစ်တ်ဝင်စားမှာ မဟုတ်ပါဘူး။ ကိုယ့်အလုပ်က ဝင်ငွေမကောင်းဘူးနဲ့

ကျွန်ုံမသည် သူ့အပြောကြောင့်ပင် စိတ်ဝင်စားလာကာ မျက်မှောင်ကြုတ်မိ၏။

စိတ်ဝင်စားတယ် ဘာအလုပ်လဲ။

သူက တစ်ချက်ရယ်ပြန်သည်။

တကားရှားကားထောင်သလို ဆင်အရှားလိုက်စားတဲ့အလုပ်

ဆင်..ဟုတ်လား။

ကျွန်ုမ် တအံ့တဉာဏ်ဖြစ်သွားသည်ကို သူက သဘောကျု ဦးနိုင်အောင်ရှိသည်။

ကိုမြင့်ဆွဲမှာ ဆင်ရှိတယ်ပေါ့။

အင်းလေး။

ဘယ်နှစ်ကောင်ရှိလဲဟင်း။

နှစ်ကောင်၊ တစ်ကောင်က နည်းနည်းငယ်သေးတယ်။

ကျွန်ုမ် သူ့မျက်နှာကို စူးစိုက်ကြည့်မိ၏။

ဟား.. ဒါများ ဝင်ငွေမကောင်းဘူးပြောရသေးလား။ ဆင်တစ်ကောင်ကို ကာလပေါက်စွေး
တစ်ဆယ်လောက်ရှိတာ။ နှစ်ကောင်ဆိုတော့။

ကျွန်ုမ်ကားမဆုံးမီ သူမျက်ခုံးပင့်ပြ၏။

နှက အလာကြီးပဲ၊ ဆင်အကြောင်းသိလိုပါလား။ ဇကန ရှုကဗျာမူးက သစ်ကုမူးဖြစ်ရမယ်။

ကျွန်ုင်မနှင့် ပတ်သက်သမျှ သူ.ခန့်.မျိန်းချက်များ အမြဲမှားယွင်းလေ့ရှိသလို သည်တစ်ခါလည်း
သူမှားသွားပါသည်။

ဟင့်အင်း.. ပဲအမျိုးမျိုးနဲ့ နှစ်း

ထို.နောက် ကျွန်ုင်တို့နှစ်ယောက် ဟက်ဟက်ပက်ပက်ရယ်မောရင်း ဟိုတုန်းကလို ပြန်လည်ရင်းနှီးသွားကြသည်။

ဒါနဲ့ ကိုမြင့်ဆွေ တစ်ယောက်တည်းလား။

တစ်ယောက်တည်းပဲ။

အခ ရထားမဝင်သေးဘူးဆိုတာ အတိအကျသိရပြီဆိုတော့ အခကျွန်းနေတဲ့ ခုနှစ်နာရီလောက်အချိန်တွေ
ရှင်းထုတေသနမှာလဲ

သူ ကျွန်ုင်မကို စူးစူးစိုက်စိုက်ကြည့်နေ၏။

ဘူတာမှာ ပုဆိုးတစ်ထည်ဖြန်.ခင်းပြီး အိပ်စောင့်လိုက်မှာပေါ့ နဲ့။

ကျွန်ုင်မ သူ.ကို မျက်စောင်းထိုးလိုက်မိသည်။

ကြည့်၊ ပစ်စလတ်ခတ်နေတတ်တဲ့ အကျင့်က မပျောက်သေးပဲကိုး။ ခြင်က ကိုက်နဲ့
ကိုမြင့်ဆွေနှင့်။

ရန်ကုန်က ခြင်လောက်တော့ ကိုယ်မဖြန်ပါဘူး။ ကိုက်မှန်းတောင်မသိရဘူး။ ကိုယ်တို့ဆီက ခြင်တွေ မှတ်တွေကိုမြင်ရင် နဲ့ ဖျားတောင်ဖျားသွားနိုင်တယ်။

နေပါး၊ ခုရင် ဘယ်မှာနေတာလဲ။ မနဲ **塘**းမှာလား။

မဟုတ်ဘူး။ သံတောင်နားမှာပဲဆိုပါတော့။

ဘယ်က သံတောင်လဲ။

ကျွန်မ စပ်စပ်စုစမေးတော့ သူပြုးသည်။

လိပ်ကျနားကပေါ့

သူပြောသည့်နေရာတွေကို ကျွန်မမသိပါ။

ဘာဘဲ လိပ်ကျ

လိပ်ကျဆိုတာ ပြင်ဦးလွင်နားက ရွာကြီးပဲဆိုပါတော့နေရယ် । နဲသိမှာ မဟုတ်ပါဘူး။ သံတောင်ဆိုတာ ရွာသေးသေးကလေး၊ ကိုယ်နေတာ အဲဒီသံတောင်နဲ့ သုံးလေးမိုင်ဝေးတဲ့နေရာလေး။

ကျွန်မသည် သူ.မျက်ဝန်းထဲက အေးစက်တည်ပြုမှုကို ပြန်လည်မှတ်မိသွား၏။

ကျွန်မနားလည်ပြီ၊ ဒါလောက်ခေါင်တဲ့တောမှာ ရှင်လာလို့သွားနေသလဲဆိုတာ မမေးတော့ပါဘူး။

ထို့နောက် အနားမှာ ရူတ်ရှက်ခတ်စွာ ဝင်ထွက်သွားလာနေကြသော လူများကို ရှောင်တိမ်းငဲ့ပေးရင်း
ကျွန်ုံမ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။

အတော်ပဲ ကိုမြင်းဆွဲ။ ရှင်ကျွန်ုံမတို့အိမ်မှာ ဉာဏ်လိုက်စားပေါ့။
အေးအေးဆေးဆေးစကားပြောကြရအောင်။ ဉာဏ်နာရီမှာ ကျွန်ုံမယောက်ဗျားက သားတွေကို လာကြိုရင်း ရှင်ကို
ဘူတာလိုက်ပို့ပေးပါလိမ့်မယ်။

သူ ပြင်းတော့မည့်ပုံစံဖြင့် တွန်းဆုတ်သွားခိုက် ကျွန်ုံမက ကမန်းကတန်းလှည့်ထွက်လိုက်သည်။

လာ.. ကျွန်ုံမယောက်ဗျားကို ရှင်တစ်ခါမှ မတွေ့ရသေးဘူး။ သူ့ကို ရှင် သဘောကျမှာပါ။ သူက
တော်တော်သိမ်းမွှေ့တယ်။ သဘောလည်းကောင်းတယ်။

ကားရပ်ထားရာသို့ ကျွန်ုံမတို့လျှောက်လာခဲ့စဉ် ဉာဏ်ခင်းသည် လျှင်မြန်စွာ မောင်လာတော့သည်။

ငါးများခြင်း

ငါးများခြင်း

ငါးများခြင်း၏ အဓိကရည်ရွယ်ချက်မှာ ငါးရဖို့မဟုတ်ပါ။

ဒါးသည် တစ်မြို့လုံးတွင် အေးဆေးတိတ်ဆိတ်သောနေရာဖြစ်သည်။ ထို့အားဖြင့် သစ်ရိပ်ဝါးရိပ်ဖြင့်
အပ်ဆိုင်းထူထပ်သောနေရာလည်းဖြစ်သည်။ မြို့၏ အစွမ်းအဖျားရှိတော့အပ်သေးတွင်
နှက်ရှိုင်းသောရောကန်တစ်ခုရှိနေသည်မှာ သူ့အတွက်အားတက်စရာပင်ဖြစ်သည်။
ထိုရောကန်တွင်ငါးများရှိနေသည်မှာလည်း သူ့အတွက်ကဲောင်းခြင်းပင်ဖြစ်သည်။

သူသည်နှစ်တော်တော်များများပင် ငါးများခြင်းနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။

ပထမဥုံးဆုံးအကြော်းသာသို့ ငါးလာများစဉ်က သူ့အသက် ငစ်နှစ်သာရှိသေးသည်။ ယခု သူ့အသက်
ငါးဆယ့်လေးနှစ်ရှိုံးပြီ။

သူသည် ဖြောင့်မှန်ရှိုံးအသော အထက်တန်းစာရေးကြီးဖြစ်၏။ ကောက်ကွဲ့မှု၊ လှည့်ပတ်မှုကို မှန်းတီးသူ့
လိုက်လျော့ညီတွေ့နေခြင်းနှင့်လည်း မရင်းနှီးသူ မှန်းက်စွာပြုမှုဆောင်ရွက်တတ်သူလည်းဖြစ်သည်။

သူ.အိမ်သည် ဦးမိုင်ဝက်ခန်.ဝေးသောနေရာတွင်ရှိသည်။ ရုံးဆင်းသည်နှင့်တစ်ပြီးငါ်က် အိမ်ပြန်ရောက်လက်ဆွဲအိပ်ချကာ ငါးများတံနှင့်ကရိယာတန်ဆာပလာများယဉ်ဆောင်လျက် အေသိ.ထွက်လာနေကျဖြစ်သည်။

လမ်းတစ်လျောက်တွင် ဈေးဆိုင်ကလေးများ၊ လက်ဖက်ရည်ဆိုင်များ၊ အကြော်အလျော်ဆိုင်များကို
ဖြတ်သန်းလာခဲ့ရသည်။ ရယ်မောသံများ၊ စကားသံများ၊ နားနှီးညီနှင့်များ၊ လက်ဘက်ခြောက်နှင့်များ၊
ဆီကြော်ညျှော်နှင့်များကို သူနည်းနည်းမျှ စိတ်မဝင်စာပါ။ သူစိတ်ဝင်စားသည်က အပ်ဆိုင်းသောတော့အပ်နှင့်
ရေက်နှုံးသာဖြစ်သည်။ ပူဇ္ဈိုက်သောနွောသီများတွင် အဝတ်အစားတွေကို သစ်ပင်အောက်များ ပုံထားပြီး
သူရေဆင်းချိုးနိုင်သေးသည်။ အေးစိမ့် ချမ်းမြေသော ဆောင်းရာသီများတွင် သစ်ရွက်ခြောက်များကို မီးရှိုးပြီး
မီးလျှော်နိုင်သေး၏။ မိထားသောငါးများကို ကင် ၁ားနိုင်သေး၏။ အောလောက်
သူ.အတွက်နားခိုစရာကောင်းသောနေရာ ဘယ်မှ မရှိပါ။

x x x x x

သူ.တွင် သူ.ဉာဏ်မတည်သော သားနှစ်ယောက်ရှိသည်။ အဝတ်အစား အသစ်အဆန်းမှန်သမျှ မက်မောသော
သမီးတစ်ယောက်ရှိသည်။ သူလုပ်ကိုင်သများကို အပြစ်ရှာအပြစ်မြင် ဖျစ်တောက်တောက်
ညည်းညားဆာတတ်သော နေ့းတစ်ယောက်ရှိသည်။

လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကတော့ သူသည် တက်ကြသော လူငယ်တစ်ယောက်ဖြစ်ခဲ့သည်။
အောက်တန်းစာရေးရာထူးမှ အထက်တန်းစားရေးရာထူးတက်ခွင့်ရရန် အလွန်မော်လင့်ပျော်ရွှင်ခဲ့သည်။
လက်ထပ်ခြင်း။ အိမ်ထောင်သားမွေးပြုခြင်းသည် လူ.လောကဝတ ၇၃၁။
မဖြစ်မနေဆောင်ရွက်ရမည့်အရာများဟု ယူဆကာ ထိအရာများအတွက် ပြင်ဆင်ခဲ့သည်။ သူသည် အရာရာကို
ရုံးရှုံးရှင်းရှင်းသာတွေးတတ်သည်။ ကလေးတစ်ယောက်ပြီးတစ်ယောက်မွေးတော့လည်း ပျော်ရွှင်နေခဲ့၏။

တကယ်တော့ အိမ်ထောင်ရေးဆိုသည်မှာ သူလိုလူမျိုးအတွက် မဖန်တီးမပြုလုပ်သင့်သော
အရာတစ်ခုသာဖြစ်ကြောင်း နှစ်ပေါင်းများစွာနောက်ကျပြီးမှ သူသိခဲ့သည်။ အိမ်ထောင်ပြုခြင်း၏နောက်တွင်
မလိုချင်သော ပီစေရှုက်များ ပါလာသည့် သားသမီးများလည်း မွေးတတ်သေးကြောင်း သူယရမှသိသည်။
ထိသားသမီးများ လိမ်းမှာရေးခြားရှိဖို့ ပညာတတ်ကျမှုများဖို့၊ ကိုယ်ကျင့်သိကာကောင်းမွန်ဖို့ကို သူဘယ်လိမ့်
မတတ်နိုင်ပရှိနေသည်။

သမီးကြီးသည် ရုပ်ရည်သင့်တင့်၏။ အလွန်အကျိုးမက်မော၏။ ငယ်ရွယ်စဉ်ကတည်းက
ပညာထက်အလွပ်င ပစ်ကရိယာများကို ပို ၂၅ီးထားတတ်၏။ အတန်းထဲတွင် စာမေးခံရပြီး မဖြေနိုင်ခြင်းထက်
ဆံပင်တွင် ကလတ်ရောင်စုံဖြော်ပြုရောင်စုံ မဆိုးနိုင်ခြင်းကို ပို ၁၄၃၂၏။ ဆယ်တန်းကျပြီး
ရပ်ကွက်ဈေးကလေးတွင် ကုန်စိမ်းရောင်းသောအလုပ်ကို သမီးလုပ်သောအခါ သူမအုံညားတည်းလည်း ဖောင်ကို
ခြေရာတိုင်းလာသောအခါ သူအုံညားတည်းလာသောအခါ သူအုံညားတည်းလာသောအခါ ဖောင်ကို
ရင်းရင်းနှီးနှီးပုတ်လိုက်ခတ်လိုက် နေတာကို သူအုံညားတည်းလာသောအခါ သူအုံညားတည်းလာသောအခါ
အဖော်မှလည်ပါဘူးဟု ပြောခံရသောအခါ သူရှုက်လာ၏။ ဖိုင်းကောင်းကျောက်ဖို့ ရှုက်ကြောက်တတ်သော
သမီးမိန်းကလေးကို လိုချင်သော ဖောင်သည် ရဲတင်းကလက်သော သမီးကိုသာ ရခဲ့၏။

ဝပ်ရှေ့တွင်အလုပ်လုပ်သည့် သားကတော့ တစ်မျိုး။ ရုပ်ရည်လေးသင့်တာကို အခွင့်ကောင်းယဉ်လျက်
မိန်းကလေးများနှင့် ရှုတ်ရှုက်ခတ်နေ၏။ ထိသားကြောင့် သူမကြောခဏ ရပ်ကွက်လူကြီးအိမ်ရောက်ရ၏။
သမီးရှင်များ၏ လက်ညီးထိုးမာန်မဲ့မှုကို မကြောခဏခံရ၏။ မိန်းကလေးများကို ဖျက်ဆီးသူဟု
နာမည်ပျက်ရနေသည့်သားကို လမ်းမှန်ပြုပြင်ပြောင်းလဲပေးဖို့ သူကြီးစားဖူးသည်။ “အဖောလ ဘာမှမသိပနဲ့။”

ဒါ ကျွန်တော့အပြစ်ချည်းမဟုတ်ဘူးယူ။ သူတို့ကိုယ်က အလိုတူအလိုပါတွေ။” ဟု ပြန်ပြောတာကို နားထောင်လျက် ပါးစပ်အဟောင်းသားဖြစ်နေခဲ့ရသည်။ ကိုယ်ကျင့်တာ ဂားအကြောင်း ဆွေးနွေးစို့ကြီးစားတိုင်း သူအနှံးပေးခဲ့ရသည်။

သားသမီးမကောင်း မိဘခေါင်းဟူသော စကားပုဂ္ဂိုလ်သော်လည်း သူ့နေ့ဗြိုင်းကြောင့် စကားပုံအသစ်ဖြစ်၏။ သားသမီးမကောင်း ဖောင်ခေါင်းဟူသော့စုံမျိုး ဖြစ်နေအောင်ပင် သူ့ခေါင်းပေါ်ပုံကျနေခဲ့သည်။ ဒါလုံးမှာ သူ့တာဝန်သာဖြစ်သည် ..တဲ့..။ သူ ခေါင်းတရမ်းရမ်းနေရှုမှုလွှာ ဘာမှ မတတ်နိုင်ပါ။

သူ့နေ့ဗြိုင်းမှာ ပုံပျက်လူနှီးပါးဝန်သော မိန်းမကြီးတစ်ယောက်ဖြစ်သည်။ ထိုမိန်းမကြီးသည် ညာအပ်ပျော်ကျယ်လောင်စွာဟောက်တတ်သည်။ သွားကြိုတ်တတ်၏။ အိမ်နေရင်း ဝတ်သည့် ထမိန့်တစ်ထည်ကို မလျော့ဖွံ့ဖြိုးတဲ့ တစ်ပတ်လောက်ဆိုက်တိုက်ဝတ်တတ်သေးသည်။ လက်သည်းမှန်မှန် မညှပ်ပဲ လက်သည်းကြားမှာ ချေးတွေဖြင့် ထမင်းဟင်းချက်တတ်သူ၊ ထမင်းစားတတ်သူဖြစ်၏။ ထမင်းစားလျှင် လက်ခုံထိ ထမင်းဟင်းပေကျော်အောင် အားရပါးရန်ယ်ဖတ်တတ်သူဖြစ်၏။ အိမ်က ယောကျားအသုံးမကျသည့်အကြောင်းကို ရှေ့ခုနှစ်အိမ် နောက်ခုနှစ်အိမ် လည်ပတ်အတင်းပြောတတ်သူဖြစ်၏။ ဟင်းကို နည်းနည်းနှင့်ကောင်းအောင်မချက်တတ်ပဲ ပုံးပေါ်လအော်ချက်ပြီး သွန်ပစ်တတ်သူဖြစ်၏။ တစ်ခွက်ပင်ဖြစ်စေ အရသာရှိရှိချက်ပို့၊ သူ့ပြောလျှင်တော့ မဖြစ်စလောက်လစာကလေး..ဟူသောစကားဖြင့် ရန်တွေ့တတ်သူဖြစ်၏။ လအထုတ်ရက်တိုင်း လခရင်းကို တဖြားမကျန်သူအပ်သည့်အခါ စိတ်မပါတပါ၊ မယူချင့်ယူချင်ပုံစံဖြင့် သက်ပြင်းချကာ ယူတတ်သည်။

ဟိုဘက်အိမ်ကလူကတော့ မိန်းမကို တစ်လ သုံးလေးထောင်အပ်တာ ဟု အောက်ကလိအာသဖြင့် သူ့ဒေါသကို ဆွဲပေးတတ်သေး၏။ ဟိုဘက်အိမ်ကလူက သူ့လိုပင် အထက်တန်းစာရေး။ စာရေးချင်းအတူတူ ဘူးကြောင့်သူ့ထက်ငွေ့ပို့ရသနည်း။ တွေ့ကြည့်လျှင် တန်ည်းသာရှိ၏။ “မလုပ်ကောင်းတဲ့အလုပ်တွေ့ လုပ်နေလို့ဖြစ်မှာပေါ့ကွာ” ဟု အေးအေးဆေးဆေးဖြောင်းတော့ သူ့မိန်းမက မျက်လုံးပြုးကြည့်၏။ “ဒီခေတ်မှာ မလုပ်ကောင်းတဲ့အလုပ်ဆိုတာ မရှိဘူးတော့၊ အားလုံးလုပ်နေကြတာပဲ” ဟု ရန်တွေ့သည်။ “ဒါဖြင့်လည်း မင်းသွားလုပ်ပေါ့ကွာ” ဟု သူ့ပြီးရာပြီးကြောင်းတစ်ခွန်းသာ ပြောစိသည်။ သူ့မိန်းမက ပြုန်းကနဲ့ ခြေဆောင့်နင်းကာ ထွက်သွား၏။

ညနေတိုင်း အရက်မှုးကာ မျက်ထောင့်နှီးကြိုဖြင့် ပြန်ပြန်လာတတ်သော သားဖြစ်သွားတော့ အိမ်မှာ လူပို့သက်သက်ဖြစ်သည်။ ဘာအလုပ်မျှလည်းမရှိ။ အလုပ်လည်း မမြှေ၊ မပင်ပန်းပဲအသက်ရှင်ချင်သည်အပြင် အရက်သေစာသောက်စားစို့အတွက်ပါ အိမ်မှ ပိုက်ဆံကို ဖြုန်းသေးသည်။ မှန်မှန်ပေးနေသော ညီတုမှ တစ်ခါတစ်လေမရလျှင် ညီအစ်ကိုချင်းထိုးကြိုတ်သည်အထိ ရန်ဖြစ်တတ်သေးသည်။ ဖအေ၊ မအေကိုလည်း ငဲ့ညာရကောင်းမှန်းမသိချေ။

တောင်းဆိုးပလုံးဆိုးသာပစ်ရှိုးထုံးစုံရှိုးသည် သားသမီးဆိုးကို ပစ်ရှိုးထုံးစုံမရှိဟူသော စကားပုံကို ယခုမှုပင် အခြေခံကျကျနားလည်ခွင့်ရသွား၏။ လက်စသတ်တော့ သားသမီးဆိုးဆိုတာ မွေးပြီးရင် ပစ်လို့မှ မရတော့ပဲကိုးဟု ယခုမှုပင် သူသောပေါက်ရသည်။ သို့သေား သူ့အတွက် အားလုံးလွန်ခဲ့ပြီ။

x x x x x x

သူ့ဘဝတွင် အတွယ်တာဆုံးသောအရာမှာ ငါးများတံ့ဖြစ်၏။

တွန်းထိန်းနေသော တိကောင်လေးကို ငါးများချိပ်တွင် ဖောက်ကနဲ့ထိုးချိပ်လိုက်ရစဉ် သူအပိုင်နိုင်ဆုံးအရာမှာ ငါးများခြင်းဖြစ်ကြောင်း သူ ဝမ်းပမ်းတန်ည်းသို့ရသည်။ နိုင်လွန်ကြိုးကို လက်ဖြင့် ဖွွဲ့စွဲတ်နေရရန်ရတ်။ ထို့တော့မှာ ကျေနပ်စရာဖြစ်သည်။ ကြို့တ်၏လက်ကိုင်ကို လျော့ရဲစွာ၊

သို့သော သတိရှိစွာ ကိုင်တယ်ရင်း ရေပေါ်မှ ြိမ်သက်ခြင်းကို စောင့်ကြည့်နေရစဉ်မှာတော့
သူ့ပတ်ဝန်းကျင်တစ်ခုလုံးကို သူအောင်နိုင်နေသည်။

လောကတွင် သူအောင်နိုင်သောသတ် ရှိ မှာ ငါးသာဖြစ်၏။

ပုံင် ငါးမျိုးစုံရှိသည်။ သူ့ငါးများချိပ်တွင် ငါးမျိုးစုံသူမိန္ဒာသည်။ ထောက်ပျားလက်ဖျောက် တုတ်သော
ငါးကြေးကြီးများမှာအ လက်ညွှေးလုံးလောက်သေးသော ငါးစင်းလုံးလေးများအထိ သူ ရသည်။ ငါးများသက်
နှစ်ပေါင်းကြောလာသောအခါ သူ့လက်မှာ ကိုင်ထားသော ငါးများတဲ့အများရှိ လူပ်ရှားမှုကို မှန်ကန်စွာ
ကောက်ချက်ချတတ်သွားသည်။ ကြိုးကလေး ဖော်တုံးကလေး ြိမ့်ကနဲ့လူပ်ရှားသွားသည်ကအ သူကျမ်းကျင့်စွာ
အကဲဖြတ်တတ်သွားပြီး လျင်မြှင့်စွာ မှန်ကန်စွာ ဆွဲတင်နိုင်သည်။ ငါးစာကို လာဟတ်သော ငါးမှာ သူ့လက်မှ
လွတ်ရသည်ဟု ရှိရအောင် ုံးကို ကျမ်းကျင့်လာ၏။

ရေထဲစိုက်ထားသော ငါးများကြိုးကို ရုံးစိုက်စွာကြည့်ရင်း စိမ်းမောင်သောရေပြင်ပေါ်တွင် အတိတ်က
အရိပ်များစွာ ထင်လာတတ်သည်။ တစ်ခါတစ်ရုံးတွင် နှပါးသော လူငယ်တစ်ယောက်၏မျက်နှာ
(ထိုမျက်နှာပိုင်ရှင်သည် သူဖြစ်၏) တစ်ခါတစ်ရုံးမိန့်မှုငယ်တစ်၏၏မျက်နှာ (ထိုမျက်နှာပိုင်ရှင်သည်
သူ့ချစ်သူဖြစ်၏)

ချစ်သူအကြောင်း ပြန်တွေးရသည်မှာ ခပ်ဝါးဝါးသာဖြစ်သော်လည်း ရင်ခုနှစ်စရာကောင်းသည်။ လွန်ခဲ့သော
နှစ်ပေါင်းသုံးဆယ်က သူ့ချစ်သူသည် တစ်ပတ်လျှို့ဆုံးလေးနှင့် ခရေပန်းများ
ဝေနေအောင်ပန်တတ်သည့်မိန့်ကလေးဖြစ်၏။ လက်မောင်းလက်ဖျော်များ တောင့်တင်းပြီး ဖျတ်လတ်သော၊
ကျော်းမာသန့်စွမ်းသော မိန့်ကလေးဖြစ်၏။ ကြည့်လင်တောက်ပသော မျက်ဝါးကလေးများ၊ နီမြို့နှင့်ရှင်သည်
နှုတ်ခမ်းပါးကလေးများဖြင့် ဆွဲမက်ဖွေယူဖြစ်၏။ သူတို့နှစ်ယောက် ချို့နှုံးတွေ့နေကျ
လေးထပ်ဘုန်းကြိုးကျောင်းတောင့်က ခရေပင်ကြီးကို သူမြင်ယောင်လာသောအခါ သူ စိတ်မှတ်မထင်ပြီးမိသည်။

သနပ်ခါးနှုန်းသင်းလေးကို မွေးကြောရှင်း ခရေနဲ့လေးကိုပါ ရှုံးကြိုးမိသော တန်နက်ခင်းက သူ့ရင်တွေ
တဖြတ်ဖြတ်ခုနှစ်ခဲ့ရကားဘယ်လို့မှ မခွဲနိုင်အောင် ချုပ်မြတ်နိုးစိတ်ဖြင့် မချင့်မရဖြစ်ခဲ့ရသည်။
ဆောင်းရာသီနှုန်းခင်းတိုင်း၊ မိုးရာသီညောင်းတိုင်း ခရေပန်းများက တဖြတ်ဖြတ်ကြွေ့လွှဲ့နေသည်။
ခရေပွင့်ကလေးများကို အလောတကြိုးကောက်နေသော ကိုယ်လုံး ကျေစကျော်ခဲ့ကလေးမှာ
ငါးကြည့် ဝန်းကျင်အောင် လှနေခဲ့၏။ နှီးကြိုးကလေးဖြင့် သီကုံးပေးရန်ကတော့ သူ့တာဝန်ဖြစ်သည်။ သူသည်
လက်ကိုယ်ပုံဝါယာ ပန်းကလေးများကို စိတ်ရှည်လက်ရှည်သီပေးခဲ့ဖူးသည်။ သီပြီးသွားသော
ပန်းကုံးကလေးများကို မိန့်ကလေး၏ဆုံးမှုံးသုံးမှာ စိုက် န်ပေးရသည်အရသာမှာ
တမ်းတလွမ်းဆွဲဖွေယူဖြစ်သည်။

သူသည် ခရေပင်ကြိုးဆီသို့၊ မရောက်ဖြစ်တာ ကြာလှပြီ။

ခရေပင်ကြိုးရှိရာ ဘုန်းကြိုးကျောင်းသို့ပင် မရောက်ဖြစ်တာ ကြာလှပြီ။ တစ်နေ့နေ့ သွားမည်ဟု ကြိုးချေယ်လျက်
ဘယ်တော့မှ မရောက်ဖြစ်ခဲ့ပါ။ တစ်ခါတစ်ရုံး ဥပုသံသုံးမှုသော သူ့မိန့်မှန်းကြိုးကျောင်းသို့
လိုက်သွားရန်ကြိုးစားဖူးသည်။ သို့သော့ ဘုန်းကြိုးထဲ သီလမယူမို့ ဝိုင်းဖွံ့ခြားကြောက်သည့် အပ်စုများတွင်
သူမပါဝင်ချင်ပါ။ အဖိုးတန်ပါတိတ် ထက်အောက်ဆင်တူဖြင့် ခွဲကြိုးများ၊ ကြေယ်သီးများဖြင့်
ဥပုသံလာစောင့်သော မိန့်မကြော်သုံးမှုံး၏ ကဲ့ရဲ့စကားတင်းဆိုဟန်များကို သူရောင်ချင်သည်။ “ရှင်
အကုသိုလ်တွေချည်းနေ့တိုင်းလုပ်နေတာ တစ်ခါလောက် ကျွန်းမနဲ့လိုက်ပြီး ဘုန်းကြိုးကျောင်းမှာ
ကုသိုလ်ယူပါလား” ဟူသည့် မိန့်မကြော်တွေနှင့်တိုက်တွေနှင့်ကြားရသောအခါ ကုသိုလ်ယူချင်စိတ်ကလေး လုံး၊
ကုန်ဆုံးသွားကာ မလိုက်တော့ဘူးဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။

သည်လိုနှင့်ပင် အကုသိလ်ကို ဆက်လုပ်ဖြစ်နေသည်။

သူသည် ငါးများနေရင်းမှ လူအမျိုးမျိုး၏ ပုံကာ အနိုင်ယူလို့ရသည်။ ဥပမာ သမာအာဇာဝကို နည်းနည်းမျှ
စိတ်မဝင်စားသည် အရာရှိတစ်ဦး၏ ခပ်ထူထူ ခပ်လန်လန်နှုတ်ခမ်းများကို ရုံးမျိုးစွာတွေးတောရင်း သူ ငါးကို
စိတ်ပါလက်ပါများသည်။ ရရှိလာသော ငါး၏ ဟစ်ဟစ်ပါးစပ်ကို အသေအချာကြည့်တော့ ထိုအရာရှိ၏
ပါးစပ်ကိုပင် မြင်တွေ့လိုက်ရလေသည်။ သူသည် ငါးများချိပ်မှ ငါးကို ပျော်ဆွဲစွာ ဆွဲဖြူတြီး မြေပြင်ပေါ်
ဘုတ်ခနဲ့ ပစ်ချုလိုက်ဖူးသည်။ တစ်ခါတစ်ခံသူမြန်းမာ၏ ဓမ္မစိုးမျိုး နှုတ်ခမ်းတို့ကို စိတ်ပြင်ယောင်လျက်
ဒေါသတြီး ငါးကို များသည်။ မိလာသော ငါး၏ပါးစပ်ကို သူကြည့်သောအခါ တကယ်ပင် သူမြန်းမာ၏
ပါးစပ်ဖြစ်နေတတ်သည်။ သူသည် နှီကနဲ့လေဆွဲစွာလျက် ထိုပါးစပ်ကို အရာသာခဲ့ ကည့်နေတော့၏။
ငါးကလေးသည် ဖတ်လတ်ဖတ်လတ်နှင့် အစွမ်းကုန်ရှုန်းကန် နေသည့်အခါမှာတော့
စိတ်မကောင်းဟန်ဖြင့်သက်ပြင်းတစ်ချက်ချကာ ငါးများချိပ်မှ ငါးကို ညင်ညင်သာသာလေး ဆွဲဖြူတြီးလိုက်သည်။
ထို့နောက် ချွေးလျှေးကိုင်ကာ သူနှင့် အဝေးဆုံးနေရာမှာ ချထားလိုက်ဖူးသည်။

ငါးများခြင်းဖြင့် သူ အာမှာ ကြောကြာထိုင် ဝိုင်နော်ခြင်းအပေါ် မည်သူမျှသံသယမဝင်အောင်
ဖြေရင်းပြီးသားဖြစ်သွားသည်။ သူသည် ငါးများချင်ယောင်ဆောင်လျက် ရေတဲ့သို့ ငါးများချိတ်နှစ်ချကာ
နာရိုင်က်တစ်နာရိုင်လည်း မလှုပ်မယ်ကိုထိုင်နေလို့ရသည်။ မြန်းမကို မပြောဖြစ်သည့် စကားများကိုလည်း
ခပ်တို့တို့ရော်တွေ့လို့ရသည်။ တစ်ခါတစ်ခါ ကံဆိုစွာ အဆော့သန်သော ကလေးများ စပ်စုတတ်သော
လူကြီးများရောက်လာလျှင် “ရှုံးတို့တို့” ငါးလန်းသွားမယ်” ဟူသော သတိပေးချက်ဖြင့် စကားမပြောအောင်
မနောင့်ယုက်အောင် တားဆီးနိုင်ခွင့်ရှိသေးသည်။ သူကို ကောင်းကောင်း နှောင့်ယုက်တတ်သူမှာ
ကန်စောင်းတွင်နေသော အဘိုးကြီးတစ်ယောက်ဖြစ်သည်။

အဘိုးကြီးကတော့ ငါးများခြင်းကို အကုသိလ်အလုပ်ဟု ယူဆကာ သူကို ကဲ့ရဲ့ ရှုတ်ချုတ်တ်၏။ အဘိုးကြီးက
ရောက်နှင့် ပတ်ရှုံးများကို ခဏခဏလာရှုံးသည်။ ဘာလုပ်ရို့လဲဟု သူမေးတော့ ချက်စားဖို့ဟုပြော၏။
ကြောဖူးကို ချက်စားရသည်ဟု တစ်ခါမျှ မကြားဖူးပါ။ ဦးလေး.. ဟင်းမရှိရင် ဒီငါးတွေ ယူသွားပါလားဗျာဟု သူ
စိတ်လိုလက်ရပေးဖူးသည်။

သူသည် အကုသိလ်အလုပ်ဟု ယူဆရင်းမဟုတ်။ အစောပိုင်းနှစ်တွေတုန်းကတော့ ငါးများ၏
ပါးဟက်များကို ဖောက်လျက် လျှော်ကြော်ဖြင့်သီကာ တန်းလန်းဆွဲပြီး အိမ်ပြန်ရသည့်မှာ ပျော်စရာ၊
နောက်ပိုင်းတော့ ထိုငါးများကြော်ပင် နှီးဖြစ်သွာ့၏ အပြစ်ရှာခြင်းကို
ခံခဲ့ရသည်။ “ဒီငါးမျိုးဖြင့်တော်..တနောက်အောင် သွားများနေစရာမလိုပါဘူး။” ဈေးထဲမှာ တစ်ဆယ်သား
နှစ်ကျပ်ရယ်၊ ပိုက်ရှုက်ပြီးစားပါလော့”ဟူ မျိုး။ “ရှင်ငါးတွေက အင်းတော်နဲ့ချည်လား။
ဘယ့်နှယ်စားမှာတုန်း” ဟူ မျိုး။ “ဒီငါးမျိုးကိုမှတ်ထား၊ ငါးမောင်းမလို့ခေါ်တယ်။ ငါးထဲမှာ
အရသာမရှိခဲ့းငါးပဲ” ဟူ မျိုး။ “ငါးခုးမလိုင်းများ အခိုန်ကုန်ခံပြီး များနေရသေးလားတော်။
အဲဒီကုန်တဲ့အချိန်မှာ ရေလေးသားလေးဆွဲတာမှ အသုံးကျော်းမယ်”ဟူ မျိုး။ အမျိုးအမျိုးရှုတ်ချုသောအခါ
ငါးများကို အိမ်သုံးအလေးခံသယ်မသွားတော့ပေါ့။ နည်းနည်းနှီးပါးမည်ထင်ရသော အသိမိတ်ဆွဲအိမ်များသို့
အလှည့်ကျစနစ်ဖြင့် ဟင်းလျာပေးလိုက်ခြင်းအားဖြင့် နှီးဖြစ်သူနှင့်လည်း စကားပြောရသက်သာသွားပြီး
ကျေးဇူးလည်းတင်ခဲ့ရသည်။

အဘိုးကြီးကတော့ ငါးများကို မယူပါ။

ငါ့က ပံ့သက္ကသားပစ္စားတာကွာ။ မြင်သားကြားသားမစားဘူး။ ဟူ၏။

သူဒေါသထောင်းကနဲတွက်သွားသေးသည်။ ခင်များတို့အတွက် ဖမ်းပေး သတ်ပေးတဲ့သူတွေ
ရောင်းတဲ့လူတွေရှိနေလို့ပေါ်များ။ မရှိရင် ခင်များလဲ မြင်သား ကြားသားတင်မကဘူး။ ကိုယ်တိုင်တောင် သတ်ပြီး
စားမှာ မဟုတ်လား။ သို့သော် အသက်ကြီးသောလူတစ်ယောက်နှင့် ယဉ်ပြုင်ပြီး ရန်ဖြစ်ရတာ မကောင်းပါ။

နောက်ပိုင်းတော့ အဖိုးကြီးက ကြာဖူးရူးချိန်နှင့် သူငါးများချိန်တို့ တော်တော်များများ တိုက်ဆိုင်နေတော့သည်။
ကြာဖူးသာမက ကြာပွင့်များပါ ရူးတာမြင်တော့ သူအံ့ပြာသွား၏။ ကြာပွင့်ကရော ချက်စားလို့ရသလား
သူမေးတော့ အဘိုးကြီးက လျှို့ဝှက်စွာပြုး၏။ မပြောချင်သလိုလို တွန်းဆုတ်နေပြီးမှ နောက်ဆုံးမှာ
သူအမေးကိုဖြေလိုက်သည်။

ချက်မစားပါဘူး ဆွဲကြီးလုပ်ဖို့။

ဟာ.. ဆွဲကြီး၊ ဘာလုပ်ဖို့လဲ။

အဘိုးကြီးတွင် နော်းသားသမီးမရှိ၊ မြေးမရှိ၊ တစ်ယောက်တည်းသာဖြစ်သည်။ အဘိုးကြီးက သူ.ရှု.မှာပင်
ကြာပွင့်တစ်ခိုက်ကိုယူလျက် ကြာရှိုးဆွဲကြီးလုပ်နေ၏။ ကြာရှိုးဆွဲကြီးက လုပ်ရတာ အလွယ်လေးဖြစ်သည်။
ငါးများသလိုမခက်ပါ။ ကြာရှိုးကို လက်တစ်ဆစ်နှီးပါး အဆစ်ကလေးများလုပ်
တစ်ဆစ်ချင်းချိုးသွားရုပ်ဖြစ်သည်။ ကြာရှိုးကျိုးသွားပြီး အမျှင်အစေးများကြာင့် ထိချိုးပြီးသား အဆစ်ကလေးက
တွဲလွှဲဖြစ်နေသည်။ နောက်တစ်ဆစ်ထပ်ချိုး၊ အမျှင်ကို ဟိုဘက်သည်ဘက် တစ်လှည့်စီ တန်းနေအောင်
တစ်ဖက်ဟိုချိုးချသွားရုံသာဖြစ်သည်။ ထိပ်ဆုံးမှာတော့ ကြာပွင့်လေ့ကက်သီးလေး။

ဟိုတုန်းကတော့ ငါမြန်းမကို အဲဒီလို ကြာလည့်ဆွဲလုပ်ပေးနေကျကွား။ ငါမြန်းမခများ သေသာသွားရော သူ.ဘဝမှာ
ပုလဲပုတီးလေးတစ်ကုံးတောင် ဆွဲမသွားရရှာပါဘူးကွား၊ ကြာလည့်ဆွဲကိုပဲ မညည်းမည်။ ဆွဲသွားရရှာတယ်။
သူအသက်အငယ်ကလေးမှာ ကလေးမွေးရင်း ဆုံးသွားတာပဲ။

ထိုစကားပြောပြီးနောက် သူ.အဖြေဖြည့်စုံသွားသလိုပင် အဘိုးကြီးက သူ.ကို နှုတ်မဆက်ပဲ ထွက်ခွာသွားသည်။
လက်မှာ တန်းလန်းဆွဲထားသော အနီးရောင်ကြာပွင့်နှင့် ဆွဲကြီးကလေးမှာ လေအင့်တွင်
လွင့်လှပ်လျက်ပါသွားသည်ကို ငေးမောကြည့်နေခဲ့၏။

x x x x x x

အေးမြေသာ ဆောင်းဥတု နဲနိုက်ခင်းဝေလီဝေလင်းအချိန်တစ်ခုတွင် သူသည် ထူးဆန်းစွာပင် နှင့်မှုန်ကြားထဲမှာ
လမ်းလျောက်နေတော့သည်။ သူ.မြေတောက်များက သူမသိလိုက်ပါမှာပင် မြို့၏ ဟိုးဘက်အစွန်းက
လေးထက်ဘုန်းကြီးကျောင်းရှိရှာသို့ လျောက်သွားနေကြသည်။ ငါးဆယ့်လေးနှစ်အချွေယ်သည်
ဘုန်းကြီးကျောင်းဆီသို့ နဲနိုက်လင်းအားကြီးလျောက်သွားလျှင် အသင့်တော်ဆုံးအချွေယ်ဖြစ်သည်။

လမ်းခရီးတွင် ဈေးရောင်းရန် ဟင်းချက်စည်းများဖြင့် ဈေးသို့သွားကြသော ရွာသူ.ရွာသားများကို
မျက်နှာချင်းဆိုင်တွေ့ရသည်။ မိန်းမများသည် ပုဆိုးများထဲတွင် ဟင်းချက်စည်းများထည့် ထုပ်ပိုးပြီး
ခေါင်းပေါ်ရှုက်ထား၏။ ယောက်ဗျားများကတော့ တောင်းများဖြင့်ထည့်ကာ ထမ်းပိုးဖြင့်သယ်ဆောင်လာသည်။
နေထွက်စအချိန်တွင် နှင့်များ ပိမို့သိပ်သည်းလာ၏။ လမ်းဘေးပဲယာ သစ်ပင်များကိုသာ စိမ်စိစို့မြင်ရပြီး
ခပ်ဝေးဝေးက သစ်ပင်များကိုတော့ သဲကဲ့စွာ မမြင်ရပေ။ ၁၅ အိမ်မြေကျော်ပါးသည်။ မြို့နှင့်မတူပဲ ရွာနှင့်တူသော
ရပ်ကွက်ဖြစ်သည်။ တစ်ချိန်တုန်းက သူ.ချို့သွားသည်။ ကွက်တွင်နေခဲ့မှုးသည်။

အုတ်တံတိုင်းကာရုံထားသော ဘုန်းကြီးကျောင်းသည် ဆောင်းနှင့်မှုန်များအောက်တွင် အိမ်းရင့်ရော်စွာ
ရပ်တည်နေ၏။ သူခဏတာမျှေး ငေးကြည့်နေပြီး ကျောင်း၏ထောင့်တစ်ဖက်က ခရေပင်အပ်ရှိရာ

လျှောက်သွားလိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ခရေပင်များမှာ မြင့်မားလျက်ရှိသည်။ သစ်ပင်တွေ
နှစ်ခုဝေအသက်ရှင်နေတာ အဲ့ပြုစရာ မဟုတ်သော်လည်း သူတို့ကောက်ခဲ့သော
ခရေပန်းများလိုပင် ယခုအချင်အထိ ခရေပန်းများ ဖြောပေးနေသည်မှာ အဲ့ပြုစရာ။ သူမဖြောပြုနော် ၆
လျှောက်သွား၏။ ပန်းများ တဖြတ်ဖြတ် လွင့်ကျနေသည်။

ဃောင်ကြီးအောက်တွင် ငယ်ချွေ့ယော သူ.ချုစ်သူနှင့်အတူ သူ ထိုင်ခဲ့ဖူးသည်။

x x x x x x

သူသည် အပင်တည့်တည့်အောက်တွင်ရပ် ဖျေဖြေးသော ခရေပွင့်ကားကားလေးများ၊ ညီဝါသော
ခရေပွင့်ခြားကော်ကလေးများကို ငေးမောကြည့်နေသည်။ ခရေပန်းများနှင့် လုပော်သော သူ.ချုစ်သူကို
သတိရစိတ်ဖြင့် ရင်ထဲမှာ နာကျင်လာ၏။ သူထိုင်ချကာ လတ်ဆတ်သော ပန်းကလေးများကို
ရွှေး ကာက်နေမိတော့သည်။

ဟိုတုန်းကတော့ သူ.ချုစ်သူကို သူ အမြှတ်တနီး ချုစ်ခဲ့သည်။ သူ.ချုစ်သူကလည်း သူ.ကို အားကိုးတကြီး
ချုစ်ခဲ့သည်။ ထိုမိန်းကလေးသည် သူ၏ ပထမဆုံးနှင့် နောက်ဆုံးချုစ်သူဖြစ်ခဲ့သည်။ သူသည်လည်း
မိန်းကလေး၏ ပထမဆုံးနှင့် နောက်ဆုံးချုစ်သူဖြစ်သည်။ သူတို့နှစ်ယောက်လက်ထပ်သောအခါ
လောကတစ်ခုလုံး လုပသာယာလျက်ရှိခဲ့ပါသည်။

ချုစ်ခြင်းမေတ ရှုံးသည်မှာ လူညွှန်စားတတ်သော ကံကြမာအောက်တွင် အုပ္ပါးပေးရတတ်သလား။ သူသည်
ဖြစ်ပျက်နေသမျှ အရာရာကို နားမလည်နိုင်အောင်ရှိတော့သည်။ သူဝစ်နည်းနေသည်။ နှစ်ပေါင်းခုဝေသည်
လူအားလုံး၏ဘဝကို ပြောင်းလဲစေနိုင်သည်သာမက အချုစ်ကိုလည်း ပြောင်းလဲစေနိုင်သည်။ တိတ်ဆိပ်သော
ပတ်ဝန်းကျင်တွင် ခြေသံဖွံ့ဖြိုးကလေးကြားလိုက်ရသည်။

သူ ငယ်စဉ်က စောင့်နေကျနေရာတွင် သူငယ်စဉ်က ကြားနေကျ ခြေသံမျိုး (ဖိနပ်မပါ ဗလာခြေတောက်အစုံ၏
ခြေသံမျိုး) ကိုကြားလိုက်ရသောအခါ လက်ရှိဘဝနှင့် ငယ်ဘဝ ရောထွေးကာ ရင်တလုပ်လုပ်ခုန်လျက်
နောက်ဘက်ဆို့ ပြုနိုးကနဲ့ လူညွှန်ကြည့်လိုက်သည်။

ပပ်လှမ်းလှမ်းတွင် မိန်းကလေးတစ်ယောက်..။ ဆံပင် ကုပ်ပဲလေးနှင့် အပြာရောင်ဝတ်စုံပွဲပေးသည်
နံနက်ခင်းလေအောက်မှာ လွင့်လုပ်နေသည်။ အေးချုပ်းသော .. နှင်ယော မိန်းကလေးတစ်ဦး။ သူမက သူ.ကို
တစ်ချက်သာ အကဲခတ်ကြည့်လျက် ခရေပွင့်များကို စတင်ကောက်လေသည်။ သူသည် နာကျင်သောရင်ဖြင့်
မိန်းကလေးကို ငေးမောကြည့်နေခဲ့မိသည်။

ထို့နောက် ဟာလာဟင်းလင်းရင်ဖြင့် ပြုနိုးကနဲ့ လူညွှန်ပြန်လာခဲ့တော့သည်။

x x x x x x

ရုံးသွားရန်ပြင်ဆင်နေစဉ် သူ.နော်းက အခန်းထဲဝင်လာသည်။

ဝါဖြိုးသောခနောက်ကိုယ်ကို သူ.မျက်စိုက ခဏာကြည့်မိပြီးနောက် မျက်နှာလွှဲလိုက်ရ၏။ ဘယ်လိုမှ
မယုံနိုင်စရာကောင်းသောအဖြစ်များပါလား။ သူနည်းနည်းရှုက်ချုံ့စွာ စကား စ လိုက်၏။

ငါ မနက်အစောကြီး လမ်းလျှောက်သွားရင်း လေးထပ်ကျောင်းဘက် ရောက်ခဲ့သေးတယ်ကွား။ ခရေပင်ကြီးတွေက
အခုချင်ထိ ပွင့်နေကြတုန်းပဲ။ ခရေပန်းတွေကလည်းကွား ဖွေးနေတာပဲ။ ဟိုတုန်းကထက်တောင် များသေး။

သူ.မိန်းမပျက်နာ နှုံးညံ့မသွားပါ။

ငါ နည်းနည်းတောင် ကောက်လာခဲ့သေးတယ်။ စားပွဲပေါ်မှာ။

ထိုစကားကြောင့် သူ.မျက်နှာသာ နည်းနည်းနေးသွားသော်လည်း သူ.ဇ္ဈိုးကတော့ စိတ်ဝင်စားဟန်မရှိပါ။

ခရေပန်း။ ဘာလုပ်ရမှာလဲ။ ရျေးထဲသွားဝယ်ရင် တစ်ကျပ်ဖိုးဆို သုံးလေးကုံးရတာ။

သူ.ဇ္ဈိုးကို သူငေးကြည့်နေမိသည်။

ဟိုတစ်နေ့က လာပြာသွားတဲ့ကိစ်၊ ရှင်းငြင်းမယ် မကြိန့်နော်။ ဒါ သူများ ပစာခိုးတာမဟုတ်ဘူး။
သူ.ဇ္ဈိုး၏မျက်နှာမှာ လောဘ၏အရေးအကြောင်းများသာ ရှိနေပါသည်။

ထိုကိစ်၊ သူ.ခေါင်းထဲက ထုတ်ပစ်ထားသည့်မှာ လာပြာချိန်ကတည်းကဖြစ်သည်။ သူ.ဘဝတွင်
ကိုယ်ကျင့်သိကာကို တစ်သက်လုံးထိမိုးခဲ့သည်။ သေသည်အထိ ထိန်းသွားမည်။

သို့သော် စကားရည်မနေချင်သောကြောင့် ခပ်မြန်မြန် ထွက်လာခဲ့ရ၏။

x x x x x x

နောက်ရက်များတွင်လည်း ထုံးစံအတိုင်းငါးများသည့်အလုပ်ကို သူစိတ်ပါဝင်စားစွာ မပျက်မကွက်
လုပ်မြှုပ်ဖြစ်လေသည်။

(ဂျေး)

(၁၉၉၂၊ ဧပြီလ၊ မြားနတ်မောင်)

ရေများသီးတုန်းက မဖတ်မိလို့ဖြစ်စေ.. စူးနှစ်သို့သိပ်လွန်းလှတဲ့ အချို့ကို မခံစားရလို့.
မခံစားချင်လို့ဖြစ်စေ.. ပြောစရာသိပ်မရှိလှဟု ထင် စ်စေ.. မအားလပ် စ်စေ ဝင်ရောက်မဆွေးနေးဖြစ်သော
သူငယ်ချင်းများ.. ငါးများခြင်းကိုတော့ ဂိုင်းပြောဖြစ်ကြမယ်ထင်ပါတယ်။

ဘဝဟာ အချို့နဲ့ လုံးထွေးရောယူက်နေပါတယ်။

စိတ်ကူးယဉ်မှုဟာ လက်တွေ့နဲ့ ပူးကပ်ချည်နောင်ခံထားရပါတယ်။

လွန်မြောက်ထွက်ပြီးလို့စိတ်ဟာ လက်တွေ့ဘဝလျှောင်အိမ်ထဲမှာ လွတ်ရက်မရှိ အကျဉ်းကျနေပါတယ်။

လူတစ်ယောက်ဟာ ငါးများနေတာလား။ သူ.စိတ်ကို သူ ပြန်များယူနေတာလား။ ပျောက်ဆုံးသွားတဲ့
ကြည်နဲ့သွားယ်နေ့ရက်များကို များယူနေတာလား။ သူ.သိကာက့်၊ တစ်သက်လုံးစောင့်စည်းခဲ့မှုကို
များယူနေတာလား။ ကြောပန်းများနဲ့ စိတ်ပြုမှုးချမှုးမှုကို များယူနေတာလား။ စဉ်းစားရင်း ကျွန်းတော့အာခေါင်မှာ
ငါးများချို့တွေ့ယ်မိနေတာ သတိပြုမိပါတယ်။

Message posted by recondite1 On 06 March 2004 at 10:13am